



# စက်မှုဝန်ကြီးဌာန

## စက်မှုလက်ငြိမ်းလွှာ

အတွဲ(၂)၊ အမှတ်(၄)၊ ၂၀၂၃ ခုနှစ် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ)

**နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီအစည်းအဝေး (၂/၂၀၂၃) သို့ တက်ရောက် အမှာစကားပြောကြား**



နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီအစည်းအဝေး (၂/၂၀၂၃)တွင် အမှာစကားပြောကြားစဉ်။

အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီအစည်းအဝေး (၂/၂၀၂၃) ကို အောက်တိုဘာလ ၂၅ ရက်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးဝင်းရှိန်၊ ဒေါက်တာကံဇော်၊ ဒေါက်တာချာလီသန်း၊ ဦးထွန်းအံ့နှင့်ဒေါက်တာမျိုးသိန်းကျော်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ လုပ်ငန်းကော်မတီဝင်များနှင့်အသင်းအဖွဲ့များမှ တာဝန်ရှိသူများတက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်ကြသည်။

စာမျက်နှာ ၂ သို့-

သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်  
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတို့  
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်ရုံများအား ကြည့်ရှုစစ်ဆေး  
တဖျက်နှာ ချသို့-

စက်မှုဝန်ကြီးဌာန  
ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း  
အိန္ဒိယနိုင်ငံ၊ HMT INTERNATIONAL Ltd.  
ကိုယ်စားလှယ်အဖွဲ့အားလက်ခံတွေ့ဆုံ  
စာမျက်နှာ ၆ သို့-

စပါးခွံလောင်စာသုံး Gasifier နည်းပညာဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (၂ / ၂၀၂၃) ကျင်းပ

စာမျက်နှာ ၉ သို့-

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ  
ကော်ဖီဖိုက်မျိုးထုတ်လုပ်သည့်လုပ်ငန်းရှင်များ၊ တောင်သူများနှင့်  
ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းတွေ့ဆုံ  
ကျောပိုးသို့-

စက်မှုဝန်ကြီးဌာန၊ မိုးအမှတ်(၃၀)၊  
လေယာဉာဏ်လမ်း၊ နေပြည်တော်၊  
ဖုန်း- ၀၆၇-၃၄၅၀၄၂

စက်မှုဝန်ကြီးဌာနမှ (၃) လ တစ်ကြိမ် ထုတ်ဝေသည်။

မျက်နှာဖုံးမှ -

ဦးစွာ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ၏ ပထမအကြိမ် (၁/၂၀၂၂) အစည်းအဝေးကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့နှင့် ဒုတိယအကြိမ် (၁/၂၀၂၃) အစည်းအဝေးကို ၂၀၂၃ ခုနှစ် ဇွန်လ ၈ ရက်နေ့တို့တွင် ကျင်းပပြုလုပ်ခဲ့ပြီး MSME ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အရေးပါသည့် ဆုံးဖြတ်ချက်များချမှတ်ခဲ့ကာ သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများ၊ ဒေသဆိုင်ရာအေဂျင်စီများချိတ်ဆက်ညှိနှိုင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုအစည်းအဝေးသည် လုပ်ငန်းကော်မတီ၏ တတိယအကြိမ်ကျင်းပသည့် အစည်းအဝေးဖြစ်ပြီး ရည်ရွယ်ချက်များအနေဖြင့် နိုင်ငံတော်ဝန်ကြီးချုပ်၏လမ်းညွှန်မှာကြားချက်ဖြစ်သည့် သေချာသောပြည်တွင်းကုန်ကြမ်းများကို အသုံးပြုသည့်စိုက်ပျိုးရေးဆိုင်ရာ ထုတ်လုပ်မှုလုပ်ငန်းများဖြစ်သော စားသုံးဆီ၊ ဆန်နှင့်ဆန်ကွဲ၊ ပီလောပီနံ၊ ရော်ဘာ၊ ဝါ၊ ကော်ဖီ၊ လက်ဖက်လုပ်ငန်းများ၊ သစ်၊ ကြိမ်၊ ဝါးများကို အခြေခံသည့် ထုတ်လုပ်မှုလုပ်ငန်းများ၊ မွေးမြူရေးအသား၊ ငါးကိုအခြေခံသည့် ထုတ်လုပ်မှုလုပ်ငန်းများကို အားပေးမြှင့်တင်ဆောင်ရွက်ရာတွင် ကြုံတွေ့နေရသည့် အခက်အခဲများကို ကူညီဖြေရှင်းပေးနိုင်ရေးအတွက် ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးနိုင်ရန်၊ လုပ်ငန်းကော်မတီ၏အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများ၊ ဒေသဆိုင်ရာအေဂျင်စီများက ပြီးပြတ်အောင် ဆောင်ရွက်နိုင်ရေး တွန်းအားပေးလုပ်ဆောင်နိုင်ရန်နှင့် ရှေ့ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်နိုင်ရန်အတွက် ကျင်းပရခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးဖွံ့ဖြိုးတိုးတက်မှုသည် နိုင်ငံ



- ✽ နိုင်ငံတစ်ခုအတွက် စီးပွားရေးဦးမော့လာစေရန်အတွက် ဦးစားပေးလုပ်ဆောင်ရမည့် လုပ်ငန်းကဏ္ဍပေါင်းများစွာရှိသည့်အနက် MSME များကို အားပေးမြှင့်တင်ခြင်းသည် အဓိကအခန်း ကဏ္ဍတစ်ခုအဖြစ် ပါဝင်နေကြောင်း၊ MSME များသည် စီးပွားရေးလုပ်ငန်းများတွင် အဓိကအရေးပါသော အခြေခံလုပ်ငန်းများဖြစ်သည့် အတွက် MSME များကို အားပေးမြှင့်တင်ပေးနိုင်မည်ဖြစ်
- ✽ MSME ကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာပါက စီးပွားရေးမတည်ငြိမ်သည့် ကြားကာလများမှာပင် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအား ထိန်းကျောင်းပေးနိုင်စွမ်းရှိကြောင်းကို လေ့လာသိရှိရ

၏ ရေခဲမြေခံပထဝီအနေအထားနှင့်အပြန်အလှန်ဆက်စပ်လျက်ရှိပြီး နိုင်ငံတစ်ခုလုံးအေးချမ်းသာယာစည်ပင်ပြောရေး၊ ခေတ်မီဖွံ့ဖြိုးသည့်နိုင်ငံတော်တည်ဆောက်ရေး လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကကျသည့် သော့ချက်ဖြစ်ကြောင်း၊ နိုင်ငံတစ်ခုအတွက် စီးပွားရေးဦးမော့လာစေရန်အတွက် ဦးစားပေးလုပ်ဆောင်ရမည့် လုပ်ငန်းကဏ္ဍပေါင်းများစွာ ရှိသည့်အနက် MSME များကို အားပေးမြှင့်တင်ခြင်းသည် အဓိကအခန်းကဏ္ဍတစ်ခုအဖြစ် ပါဝင်နေကြောင်း၊ MSME များသည် စီးပွားရေးလုပ်ငန်းများတွင် အဓိကအရေးပါသော အခြေခံလုပ်ငန်းများဖြစ်သည့်အတွက် MSME များကို အားပေးမြှင့်တင်ခြင်းဖြင့် နိုင်ငံစီးပွားကို ဖွံ့ဖြိုးတိုးတက်လာစေပြီး နိုင်ငံသားများအတွက် အလုပ်အကိုင်အခွင့်အလမ်းကို မြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်း၊ ၂၀၁၅ ခုနှစ်တွင် ချမှတ်ခဲ့သည့် မြန်မာနိုင်ငံအသေးစားနှင့်အလတ်စားစီးပွား

ရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးမူဝါဒမှာ MSME ကဏ္ဍ၏အရေးပါပုံကို အထူးအလေးထားဖော်ပြထားကြောင်း၊ MSME ကဏ္ဍဖွံ့ဖြိုးတိုးတက်လာပါက စီးပွားရေးမတည်ငြိမ်သည့် ကြားကာလများမှာပင် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအား ထိန်းကျောင်းပေးနိုင်စွမ်းရှိကြောင်းကို လေ့လာသိရှိရကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံရေးရည်မှန်းချက် (၂) ရပ်ဖြစ်သည့် “စစ်မှန်စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီစနစ်ခိုင်မာစေရေး”နှင့်“ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့်ပြည်ထောင်စုတည်ဆောက်ရေး”၊ အမျိုးသားရေးရည်မှန်းချက် (၂) ရပ်ဖြစ်သည့် “တိုင်းပြည်သာယာပြောရေး”နှင့်“စားရေးရိက္ခာဖူလုံရေး”တို့ကို နိုင်ငံတော်၏မျှော်မှန်းချက်များအဖြစ် ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါမျှော်မှန်းချက်များကို ဖြည့်ဆည်းနိုင်

စာမျက်နှာ ၂ မှ -

ရေးအတွက် ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် လက်တွေ့အကောင်အထည်ဖော်နိုင်ရေး ဦးတည်ချက် (၉) ရပ်တို့ကိုချမှတ်ခဲ့ကာ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ စီးပွားရေးဦးတည်ချက် (၃) ရပ်ထဲတွင် “တိုင်းပြည်သာယာပြောရေးနှင့် စားရေးရိက္ခာဖူလုံရေးတို့အတွက် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့် အကျိုးဝင်သော စိုက်ပျိုးရေးနှင့်မွေးမြူရေးကို ခေတ်မီနည်းစနစ်များဖြင့် တိုးတက်အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင်တည်ဆောက်ရေး”နှင့် “တိုးတက်ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အားကို မဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေး” ဆိုသည့်အချက်များလည်း ပါဝင်ပါကြောင်း၊ အဆိုပါစီးပွားရေးဦးတည်ချက်များနှင့်အညီ နိုင်ငံစီးပွားကိုမြှင့်တင်ရေးအတွက် MSME လုပ်ငန်းများကို ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ရေရှည်အာမခံချက်ရှိအောင် အားပေးကူညီပြီး ပြည်သူလူထုအတွက် ထုတ်ကုန်များစွာကို ဒေသအသီးသီးတွင်ရှိသည့် MSME များကို ထုတ်လုပ်ပေးခြင်းအားဖြင့် နိုင်ငံ၏ GDP တိုးတက်လာအောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် MSME လုပ်ငန်းများအနေဖြင့် စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံထုတ်လုပ်သည့် ထုတ်ကုန်ပစ္စည်းများကို နိုင်ငံအတွက်စားရေးရိက္ခာဖူလုံမှုအတွက် အဓိကထားထုတ်လုပ်စေခြင်းမှ အဆိုပါလုပ်ငန်းများကိုအခြေခံပြီး အခြားသောကဏ္ဍများဖြစ်သည့် ပြည်တွင်းပြည်ပရောင်းဝယ်မှုနှင့် ဝန်ဆောင်မှုကဏ္ဍများကိုလည်း ဘက်စုံတိုးတက်လာစေရန် ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားလိုကြောင်း၊ အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ အားပေးမြှင့်တင်နိုင်ရေးအတွက် တိုင်းဒေသကြီး/ပြည်နယ်အသီးသီး

တွင်ရှိသည့် MSME လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲ (၂၃) ကြိမ်၊ မိမိအနေဖြင့်လည်း MSME လုပ်ငန်းရှင်များနှင့်တွေ့ဆုံပွဲ (၄) ကြိမ်ပြုလုပ်ခဲ့ပါကြောင်း၊ တွေ့ဆုံပွဲများတွင် လုပ်ငန်းရှင်များမှကဏ္ဍအလိုက် လိုအပ်ချက်များတင်ပြကြပြီး အဆိုပါတင်ပြချက်များကို ခြုံငုံကြည့်ပါက အများအားဖြင့်နည်းပညာ၊ ငွေကြေးအရင်းအနှီး၊ ဈေးကွက်၊ ကုန်ကြမ်း၊ စက်ပစ္စည်းနှင့်မြေနေရာ လိုအပ်ချက်များကို အများဆုံးတင်ပြခဲ့ကြကြောင်း၊ နိုင်ငံတကာတွင်လည်း MSME များသည် ငွေကြေးအရင်းအနှီး၊ နည်းပညာ၊ ဈေးကွက်ရရှိမှု၊ ကျွမ်းကျင်လုပ်သားရှားပါးခြင်းစသည့် အခက်အခဲများနှင့်ရင်ဆိုင်နေရကြောင်း၊ မိမိတို့မြန်မာ့ MSME များအနေဖြင့် တွေ့ကြုံရင်ဆိုင်နေရသည့် အခက်အခဲများနှင့်အခြားသောအခက်အခဲများကို စုပေါင်းအားဖြင့် ရင်ဆိုင်ကျော်လွှားသွားရမည်ဖြစ်ပြီး ရှိနေသည့်အခွင့်အရေးများကိုလည်း အရယူပြီး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ပြည်တွင်းလိုအပ်ချက်ဖြစ်သည့် အခြေခံလူသုံးကုန်ပစ္စည်းများကို ပြည်ပမှတင်သွင်းနေရမှုအစား ပြည်တွင်း MSME များမှ လိုအပ်ချက်ပြည့်မီအောင်ထုတ်လုပ်ပြီး ပြည်ပသို့ပြန်လည်တင်ပို့နိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ အခြေခံလူသုံးကုန်ပစ္စည်းများ ပြည်တွင်းလိုအပ်ချက်ပြည့်မီအောင်ထုတ်လုပ်နိုင်ရန် လိုအပ်သည့်ကုန်ကြမ်းပစ္စည်းများ ဈေးကွက်အတွင်းအချိန်မီရောက်ရှိမှုသာ ကုန်ထုတ်လုပ်မှုကိုအမြန်ဆုံးဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ကုန်ထုတ်လုပ်မှုတွင် သေချာသည့်ပြည်တွင်းကုန်ကြမ်းကိုအသုံးပြုပြီး ထုတ်လုပ်နိုင်ရေးကို အလေးထားဆောင်ရွက်ရန် ထပ်မံတိုက်တွန်းလိုကြောင်း၊ ယနေ့ခေတ်ကမ္ဘာ့စီးပွားရေးပုံစံများ အဆင့်ဆင့်ပြောင်းလဲလာခဲ့ပြီး နည်းပညာများ၊ ဆန်းသစ်တီထွင်မှုများ၊ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုဆိုင်ရာ နည်းပညာများသည်လည်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အထူးသဖြင့် MSME များ ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသည့်အခန်းကဏ္ဍမှ ပါဝင်လာသည်ကိုတွေ့ရှိရကြောင်း၊

MSME များ ဖွံ့ဖြိုးတိုးတက်လာစေရန် Incubation Center များတည်ဆောက်ပြီး အစပျိုးစီးပွားရေးလုပ်ငန်းများကို အားပေးမြှင့်တင်ပေးခြင်း၊ စွန့်ဦးတီထွင်လုပ်ငန်းရှင်များ ပိုမိုကောင်းမွန်လာစေရန်၊ ဆန်းသစ်တီထွင်မှုနှင့်ယှဉ်ပြိုင်နိုင်မှုများ ပိုမိုအားကောင်းလာစေရန် လိုအပ်သည်များ ကူညီပံ့ပိုးပေးနိုင်ရန် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ဈေးကွက်စီးပွားရေးစနစ်တွင် MSME များရှင်သန်ရပ်တည်နိုင်ရေးအတွက် ဈေးကွက်ချိတ်ဆက်နိုင်မှုနှင့် ဈေးကွက်ဖွံ့ဖြိုးမှုတို့ကလည်း အသက်သွေးကြောကဲ့သို့ အလွန်အရေးပါသည့်အတွက် ဒေသအသီးသီးတွင် ဈေးကွက်များ၊ ကုန်စည်အဝယ်ဒိုင်များ ဖွံ့ဖြိုးလာစေရေး ဆောင်ရွက်ပေးရမည်ဖြစ်ပြီး ဒေသတွင်းထုတ်ကုန်များကိုလည်း နိုင်ငံတကာဈေးကွက်သို့ ထိုးဖောက်နိုင်ရေး အစီအမံများရေးဆွဲဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ လက်တွေ့ချိတ်ဆက်ဆောင်ရွက်မှုအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးနှင့်မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်များဦးဆောင်သည့် MSME အေဂျင်စီများမှ သီလဝါအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီတို့နှင့် ပူးပေါင်းဆောင်ရွက်မှုအရ ဒေသအလိုက် MSME လုပ်ငန်းများမှ ပြည်တွင်းထုတ်ကုန်ပစ္စည်းများကို သီလဝါအထူးစီးပွားရေးဇုန်ရှိ Free ဇုန်နှင့် Promotion ဇုန်တို့မှ ကုမ္ပဏီလုပ်ငန်း ၂၈ ခုမှလိုအပ်သည့်အမှာစာများအတိုင်း တင်ပို့ရာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှဩဂုတ်လအထိ MSME လုပ်ငန်း (၃၆) ခုမှအမှာစာကုန်ကြမ်းပစ္စည်းအမျိုးပေါင်း (၃၃) ခုကို ကာလတန်ဖိုးကျပ်သန်း ၆.၅၆၂ ဘီလီယံနှင့်အမေရိကန်ဒေါ်လာ ၂၈.၄ သန်းကျော် ထုတ်ကုန်ပစ္စည်းဈေးကွက်ချိတ်ဆက်ပေးနိုင်ခဲ့သည်ကို တွေ့ရသည့်အတွက် MSME လုပ်ငန်း၏ အောင်မြင်မှုခြေလှမ်းတစ်ရပ်ဖြစ်သည်ဟု ပြောကြားလိုကြောင်း၊ အလားတူကျန်တိုင်းဒေသကြီးနှင့်ပြည်နယ် MSME အေဂျင်စီများကလည်း ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး MSME အေဂျင်စီများ၏ဆောင်

စာမျက်နှာ ၃ မှ

ရွက်မှုများကို နမူနာယူပြီး မိမိတို့ MSME ထုတ်ကုန်ပစ္စည်းများ၊ OROP ထုတ်ကုန်များကို နိုင်ငံတကာဈေးကွက်ရရှိရေး၊ ဈေးကွက် ယှဉ်ပြိုင်နိုင်ရေးအထိ ရည်မှန်းချက်ထားပြီး ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုကြောင်း၊ နိုင်ငံတကာဈေးကွက်ရရှိပြီး ပြည်ပပို့ကုန်အဖြစ် တင်ပို့နေသည့်ပစ္စည်း အမယ်များအပြင် အမယ်သစ်များတိုးချဲ့ တင်ပို့နိုင်ရေးနှင့် ပြည်တွင်းသွင်းကုန်အစား ထိုးနိုင်ရေးအတွက် တိုင်းဒေသကြီးနှင့်ပြည်နယ်များအချင်းချင်း ဒေသလိုအပ်ချက်များ၊ ဒေသတွင်းစားသုံးသူများ၏ လိုအပ်ချက်များ အစရှိသည်တို့ကို အချင်းချင်းအပြန်ပြန် အလှန်လှန် ဖြည့်ဆည်းနိုင်ရေးဒေသဆိုင်ရာ အေဂျင်စီများအချင်းချင်း အားပေးထောက်ပံ့သွားကြရန်လည်း တိုက်တွန်းပြောကြားလိုကြောင်း၊ ယင်းမှာတိုင်းပြည်အတွင်း ကုန်သွယ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ပြည်ပဈေးကွက်များတွင်လည်း ယှဉ်ပြိုင်ရောင်းဝယ်မှုများ၊ ကုန်သွယ်မှုများတိုးတက်လာစေရန် စီးပွားရေးဝန်းကျင်ကောင်းများကိုလည်း ဖန်တီးဖော်ဆောင်ပေးခြင်း ဖြစ်ကြောင်း၊ ထို့ပြင် MSME လုပ်ငန်းများ စတင်ထူထောင်နိုင်ရန်နှင့် လုပ်ငန်းတိုးချဲ့ ဆောင်ရွက်နိုင်ရန် မရှိမဖြစ်လိုအပ်သည့် ငွေကြေးအရင်းအနှီးများကို အတတ်နိုင်ဆုံး နိုင်ငံတော်မှပံ့ပိုးပေးနိုင်ရေး ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း၊ သို့ဖြစ်၍ ယခုအစည်းအဝေးတွင် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့မှ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်နေ့မှစ၍ နိုင်ငံတော်မှရန်ပုံငွေထောက်ပံ့မှု၊ ၁၇၀ ဘီလီယံအတွက် တန်ဖိုးမြင့်ထုတ်ကုန်ထုတ်လုပ်သည့် လုပ်ငန်း၊ နိုင်ငံ၏ပို့ကုန်ဝင်ငွေတိုးတက်စေသည့်လုပ်ငန်း၊ လုပ်ငန်းအတွင်း စွန့်ပစ်ရေဆိုးများထိန်းသိမ်းခြင်းနှင့် ပတ်ဝန်းကျင်အန္တရာယ်ကျရောက်မှုမှကင်းဝေးစေရန် ဆောင်ရွက်မည့်လုပ်ငန်း၊ စွမ်းအင်ချွေတာရေးလုပ်ငန်း၊ ပြည်သူအများစု အလုပ်အကိုင်ရရှိရေး ဖန်တီးပေးနိုင်သည့် လုပ်ငန်း၊ သွင်းကုန်အစားထိုးလုပ်ငန်း၊ ဒေသ

- MSME များကို အားပေးမြှင့်တင်ပေးရေး ဆောင်ရွက်ရာတွင် သေချာသည့် ကုန်ကြမ်း၊ လိုအပ်သည့်သွင်းအားစု၊ နည်းပညာ၊ ငွေကြေးအရင်းအနှီး ထောက်ပံ့ပေးမှုနှင့် လူ့စွမ်းအားအရင်းအနှီး ထောက်ပံ့ပေးမှုနှင့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရေးတို့ကို အခြေခံအုတ်မြစ်သဖွယ် အလေးထားစီမံပံ့ပိုးပေးသွားရမည်
- လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရန်ဆောင်ရွက်ပေးရာတွင်လည်း MSME များ အမှန်တကယ်လိုအပ်သည့် ကျွမ်းကျင်လုပ်သားများကို TVET အစီအစဉ်များဖြင့် မွေးထုတ်ပေးခြင်းနှင့် ခေတ်နှင့်အညီ လိုအပ်လာသည့်ကျွမ်းကျင်မှုများ တတ်မြောက်လာစေရန် ဆောင်ရွက်ပေးသွားရမည်

ထွက်ကုန်ကြမ်းကိုအခြေခံသော ထုတ်လုပ်မှု လုပ်ငန်းနှင့် ပြည်သူများ၏ကျန်းမာရေးကို ကာကွယ်စောင့်ရှောက်ရေးမြှင့်တင်သည့် လုပ်ငန်း စသည့်လုပ်ငန်းနယ်ပယ် (၈) ရပ်အပေါ်အခြေခံပြီး ချေးငွေထုတ်ချေးနိုင်ရေးကိုလည်း လိုအပ်သည့်စံသတ်မှတ်ချက်များ၊ SOP များနှင့်ပတ်သက်ပြီး မူကြမ်းရေးဆွဲထားမှုအပေါ် ယခုအစည်းအဝေးတွင်ဝိုင်းဝန်းဆွေးနွေးကာ MSME ဗဟိုကော်မတီ ဥက္ကဋ္ဌထံ မူအားဖြင့်အတည်ပြုနိုင်ရေးကိုလည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လက်ရှိအခြေအနေတွင် လိုအပ်သည့်အရင်းအနှီးများအတွက် တိုင်းဒေသကြီးနှင့်ပြည်နယ်များအတွက် နိုင်ငံတော်ဝန်ကြီးချုပ်က နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေအဖြစ် တိုင်းဒေသကြီးနှင့်ပြည်နယ်(၁၄) ခု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ(၅)ခုနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း(၁)ခုတို့အတွက် ငွေကျပ် (၁၅၂) ဘီလီယံပေးအပ်ထားမှုအပေါ် သက်ဆိုင်ရာဝန်ကြီးချုပ်များ၊ ဒေသဥက္ကဋ္ဌများက MSME လုပ်ငန်းများအတွက် ချေးငွေများကို လိုအပ်သလိုစိစစ်ပြီး ထုတ်ချေးပေးလျက်ရှိသည်ကို သိရှိရပါကြောင်း၊ ယခင်လုပ်ငန်းကော်မတီအစည်းအဝေးများတွင် တိုင်းဒေသကြီး/ပြည်နယ်အလိုက် အလားအလာရှိသည့် ထုတ်ကုန်ပစ္စည်းများကို ဒေသတစ်ခုထုတ်ကုန်တစ်ခု (OROP) အဖြစ်သတ်မှတ်ပြီး အားပေးမြှင့်တင်နိုင်ရန် လုပ်ငန်းအစီအမံများ ရေးဆွဲတင်ပြပေးကြ

ရန်မှာကြားထားပြီးဖြစ်ကြောင်း၊ ဒေသဆိုင်ရာအစိုးရအဖွဲ့များကလည်း မိမိတို့၏ OROP ဆိုင်ရာအစီအစဉ်များနှင့် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့်အခက်အခဲများ၊ အားသာချက်/အားနည်းချက်များကိုလည်း ယခုအစည်းအဝေးတွင် ဆွေးနွေးကြရန်နှင့်အဆိုပါ OROP အစီအစဉ်များနှင့် စက်မှုချိတ်ဆက်ဆောင်ရွက်မှုမြှင့်တင်ရေး (Industrial Linkage Promotion Plan) များကို “ပြည်တွင်းထုတ်ကုန်အားပေးရန်၊ သွင်းကုန်အစားထိုးရန်၊ ပို့ကုန်ရရှိစေရန်” ဆိုသည့်အချက် (၃) ချက်ကိုရည်ရွယ်၍ MSME အားပေးမြှင့်တင်ရေး အစီအစဉ်များနှင့်ချိတ်ဆက်ပြီး အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဆိုပါက မိမိတို့မြန်မာ့ MSME များ ပိုမိုဖွံ့ဖြိုးတိုးတက်လာခြင်း၊ နိုင်ငံခြားသုံးငွေလျှော့ချနိုင်ခြင်းနှင့် ပို့ကုန်များတိုးမြှင့်ထုတ်လုပ်လာနိုင်ပြီး နိုင်ငံခြားဝင်ငွေများ ပိုမိုရရှိလာခြင်း စသည့်အကျိုးရလဒ်များ ရရှိနိုင်မည်ဖြစ်ကြောင်း၊ အဆိုပါအချက် (၃) ချက်ကိုရည်ရွယ်ပြီး MSME များကို အားပေးမြှင့်တင်ပေးရေးဆောင်ရွက်ရာတွင် သေချာသည့် ကုန်ကြမ်း၊ လိုအပ်သည့်သွင်းအားစု၊ နည်းပညာ၊ ငွေကြေးအရင်းအနှီးထောက်ပံ့ပေးမှုနှင့်လူ့စွမ်းအားအရင်းအနှီးထောက်ပံ့ပေးမှုနှင့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရေးတို့ကို အခြေခံအုတ်မြစ်သဖွယ်

စာမျက်နှာ ၄ မှ -

အလေးထားစီမံပံ့ပိုးပေးသွားရမည်ဖြစ်ကြောင်း၊ တင်ပြရန်ကျန်ရှိနေသေးသည့် တိုင်းဒေသကြီး (၃) ခုနှင့်ပြည်နယ် (၂) ခုတို့မှအေဂျင်စီများကလည်း အမြန်ဆုံးမိမိတို့၏တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက် ဆောင်ရွက်မည့်အစီအမံများကို တင်ပြရန်လိုအပ်ပါကြောင်း၊ MSME အဓိကကဏ္ဍဖြစ်သည့် ကုန်ကြမ်း၊ နည်းပညာ၊ အရင်းအနှီးများမည်မျှပင်ပြည်စုံအောင် ဖြည့်ဆည်းပေးနိုင်စေကာမူ လူ့စွမ်းအားအရင်းအမြစ် အားနည်းနေပါက MSME လုပ်ငန်းများ လျင်မြန်စွာ အရှိန်အဟုန်ဖြင့် အောင်မြင်နိုင်ရန်ခက်ခဲနေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်လာစေရန် အဓိကမောင်းနှင်အားဖြစ်သည့် အေဂျင်စီများက ဂရုပြုပံ့ပိုးစီမံဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း၊ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရန် ဆောင်ရွက်ပေးရာတွင်လည်း MSME များ အမှန်တကယ်လိုအပ်သည့် ကျွမ်းကျင်လုပ်သားများကို TVET အစီအစဉ်များဖြင့် မွေးထုတ်ပေးခြင်းနှင့် ခေတ်နှင့်အညီ လိုအပ်လာသည့်ကျွမ်းကျင်မှုများတတ်မြောက်လာစေရန် ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း၊ ဆက်စပ်သက်ဆိုင်ရာဝန်ကြီးဌာနများကလည်း ကျွမ်းကျင်လုပ်သားများ စဉ်ဆက်မပြတ်မွေးထုတ်ပေးရေးအစီအစဉ်များ ဆောင်ရွက်ပေးနေရမည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ MSME လုပ်ငန်းရှင်များ အဓိကလိုအပ်ချက်ဖြစ်သည့် မဖြစ်မနေဆောင်ရွက်သင့်သည့် ဒစ်ဂျစ်တယ်နည်းပညာများကို ပိုမိုဆောင်ရွက်နိုင်ရေးအတွက် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုအစီအစဉ်ဖြင့်ဆောင်ရွက်နေသည့် MSMEs Upskilling and Reskilling Digital Capacity Development Forum နှင့် 5 Days Hybrid Training Program of Digital Upskilling and Reskilling for Mekong-Lancang MSME လုပ်ငန်းများ၊ MSME နှင့်ဆက်စပ်ဝန်ကြီးဌာန (၁၀) ခုဖြစ်သည့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်

ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန စသည့်ဝန်ကြီးဌာနများက သင်တန်းပေါင်း ၂၆၀ ကို သင်တန်းအကြိမ် (၃၆၇၅) ကြိမ် သင်တန်းသားပေါင်း (၁၉၈,၄၆၀) ဦးတို့ကို လေ့ကျင့်သင်ကြားပေးနိုင်ခဲ့ပြီး တက်ရောက်ဆဲသင်တန်းသား၊ သင်တန်းသူ (၉၄၁) ဦးရှိပါကြောင်း၊ ယင်းမှာ MSME လုပ်ငန်းကော်မတီမှ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးသည့်အချက်တစ်ခုဖြစ်ပါကြောင်း၊ ထို့ပြင် လုပ်ငန်းခွင်လေ့ကျင့်ပေးမှု၊ ကျွမ်းကျင်မှုအစီအစဉ်အရ လုပ်ငန်းကော်မတီ၏အေဂျင်စီကဦးဆောင်ပြီး စားသုံးဆီများသန့်စင်ရေး Refinery နည်းပညာပံ့ပိုးရေးသင်တန်း၊ ပိတ်သားမှနူးညံ့အောင်ပေါင်းခံခြင်း အလုပ်ရုံဆွေးနွေးပွဲသင်တန်းများကို (၇) ကြိမ်၊ သင်တန်းသား၊ သင်တန်းသူ (၇၃၀) ဦးတို့ကို လက်တွေ့လေ့ကျင့်သင်ကြားပေးနိုင်ခဲ့ကြောင်း၊ အလားတူစိုက်ပျိုးရေး၊ မွေးမြူရေးနှင့်စက်မှုလုပ်ငန်းများမှာ အဆင့်မြင့်ပညာရပ် ဆက်လက်မသင်ကြားနိုင်ခြင်း၊ သင်ယူလိုမှုအခြေအနေမရှိတော့သည့် လူငယ်များကိုလုပ်ငန်းခွင်ကျွမ်းကျင်မှုရရှိရေးအတွက် အနိမ့်ဆုံး KG+9 အောင်မြင်ပြီးသူများကို ခရိုင် (၅၁) ခရိုင်တွင် ကျောင်းပေါင်း (၅၁) ကျောင်းဖွင့်လှစ်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်စက်မှုအတတ်ပညာသင်တန်းများကို ယခုနှစ်မှစတင်ပြီး သင်ကြားပေးခဲ့ရာသင်တန်းသား၊ သင်တန်းသူ ၄,၈၈၄ ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း၊ စက်မှုဘာသာရပ်တွင် သင်တန်းသား၊ သင်တန်းသူ ၃,၀၅၅ ဦး၊ စိုက်ပျိုးရေးဘာသာရပ်တွင် ၁,၀၇၄ ဦး၊ မွေးမြူရေးဘာသာရပ်တွင် ၇၅၅ ဦးတက်ရောက်သင်ကြားလျက်ရှိပြီး ယခုထက်ပိုမိုသင်တန်းများတိုးမြှင့်ဖွင့်လှစ်နိုင်ရေးကိုလည်း ကြိုးပမ်း

ဆောင်ရွက်သွားရန် တိုက်တွန်းပြောကြားလိုကြောင်း၊ မိမိတို့နိုင်ငံသည် ဈေးကွက်စီးပွားရေးစနစ်ဖြင့် ဆောင်ရွက်နေသည့်နိုင်ငံဖြစ်ပြီး နိုင်ငံအတွက်လိုအပ်သည့်ထုတ်ကုန်များကိုအပြည့်အဝထုတ်လုပ်နိုင်ရေး ပုဂ္ဂလိကလုပ်ငန်းများ၏လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ ပုဂ္ဂလိကလုပ်ငန်းများ တိုးတက်စေရေးအတွက် နိုင်ငံတော်အနေနှင့် MSME လုပ်ငန်းများကို အားပေးဆောင်ရွက်လျက်ရှိပြီး ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီများမှ မူဝါဒဆိုင်ရာ လမ်းညွှန်မှာကြားချက်များအပေါ် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ဒေသဆိုင်ရာအစိုးရနှင့်အေဂျင်စီများ၊ ပုဂ္ဂလိကအသင်းအဖွဲ့များက တာဝန်ခံခြင်း၊ တာဝန်ယူခြင်းဖြင့် ထိထိရောက်ရောက်အကောင်အထည်ဖော်ဆောင်ရွက်ကာ MSME ကဏ္ဍလျင်မြန်စွာ အရှိန်အဟုန်ဖြင့်ဖွံ့ဖြိုးတိုးတက်အောင် အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။

ထို့နောက် လုပ်ငန်းကော်မတီအတွင်းရေးမှူး၊ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်က လုပ်ငန်းကော်မတီအစည်းအဝေး (၁/၂၀၂၃) အစည်းအဝေးဆုံးဖြတ်ချက်အပေါ် ဆောင်ရွက်ထားရှိမှုအခြေအနေနှင့် လုပ်ငန်းကော်မတီ၏လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီသို့ တင်ပြမည့်အမှာစာများကို လုပ်ငန်းကော်မတီအတွင်းရေးမှူးအေဂျင်စီဥက္ကဋ္ဌ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ လုပ်ငန်းသုံးသပ်မှုအစီရင်ခံရေးအဖွဲ့ဥက္ကဋ္ဌ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း၊ ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းတို့က ဖတ်ကြားတင်ပြကြသည်။

စာမျက်နှာ ၅ မှ -

ထို့နောက်လုပ်ငန်းကော်မတီဒုတိယ ဥက္ကဋ္ဌ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေး လုပ်ငန်းများသို့ ထုတ်ချေးထားသည့်ငွေကြေး ဆိုင်ရာအချက်အလက်များနှင့် ချေးငွေဆိုင် ရာစည်းမျဉ်းစည်းကမ်းများအား ရှင်းလင်း ဆွေးနွေးတင်ပြသည်။

ယင်းနောက်လုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဋ္ဌ စက်မှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာချာလီသန်းက MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ပိုမိုထိရောက် ကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရန်အတွက် ကော်မတီများဖွဲ့စည်းကာ မူဝါဒဆိုင်ရာလမ်း ညွှန်ချက်များ၊ ဆုံးဖြတ်ချက်များကို သက် ဆိုင်ရာဝန်ကြီးဌာနများ၊ သက်ဆိုင်ရာအစိုးရ အဖွဲ့များ၊ အထောက်အကူပြုအဖွဲ့များ၊ အေ ဂျင်စီများနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများက အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိ သည့်အခြေအနေများ၊ MSME လုပ်ငန်းများ အပါအဝင်ပုဂ္ဂလိကကဏ္ဍတစ်ခုလုံး ဖွံ့ဖြိုး တိုးတက်စေရန်အတွက် အဓိကလိုအပ်ချက် များဖြစ်သည့် ကုန်ကြမ်း၊ သွင်းအားစု၊ အရင်း အနှီး၊ လူ့စွမ်းအားအရင်းအမြစ်စသည့်အ ချက်များကို ဖြည့်ဆည်းပေးနိုင်ရေးဆောင် ရွက်လျက်ရှိသည့်အခြေအနေများ၊ အဆင့် မြင့်ဒစ်ဂျစ်တယ်နည်းပညာများ အသုံးပြုပြီး အရည်အသွေးမီထုတ်ကုန်များ ထုတ်လုပ်နိုင် ရန်အတွက် ပံ့ပိုးကူညီဆောင်ရွက်ပေးသွား မည့်အခြေအနေများ၊ MSME ထုတ်ကုန် များ အွန်လိုင်းစနစ်ဖြင့် ရောင်းချနိုင်ရေး အတွက် E-Market Place for Myanmar Products Platform ကို တည်ထောင်ပေး ထားပြီး ဆောက်ရွက်လျက်ရှိသည့်အခြေအ နေများ၊ ဒေသဆိုင်ရာအေဂျင်စီများအနေ ဖြင့် Digital Transformation တွင် လိုက်ပါ ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည် များကို ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရန် လိုအပ်သည့်အခြေအနေများနှင့် MSME လုပ်ငန်းနှင့်သက်ဆိုင်သည့် သတင်းအချက် အလက်များ၊ လတ်တလောဆောင်ရွက်ချက်

များကို MSME Webportal တွင် လွှင့်တင် ထားရှိမှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြ သည်။

ထို့နောက်လုပ်ငန်းကော်မတီဝင် ပြည် ထောင်စုဝန်ကြီးများဖြစ်သည့် ဒေါက်တာကံ ဇော်၊ ဦးထွန်းအံ့နှင့်ဒေါက်တာမျိုးသိန်းကျော်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်း ဦး၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ဝန်ကြီး ချုပ်များ၊ ဒုတိယဝန်ကြီးများနှင့်အသင်းအဖွဲ့ များမှ ပညာရှင်များက အသေးစား၊ အငယ် စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းဆောင် ရွက်ချက်များနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ

ကဏ္ဍများအလိုက် ရှင်းလင်းဆွေးနွေးတင်ပြ ကြသည်။

ထို့နောက် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ရှင်းလင်းဆွေးနွေးတင်ပြချက်များ ကို ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာ စကားပြောကြားကာ အစည်းအဝေးကို ရုပ် သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

မျက်နှာစာမှ -

စက်မှုဝန်ကြီးဌာန  
ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း  
အိန္ဒိယနိုင်ငံ HMT INTERNATIONAL LTD.  
ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ



စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် အိန္ဒိယနိုင်ငံ Hindustan Machine Tools (HMT) International Ltd. ၏ General Manager Mr. Y.K. Vaish ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား အောက်တိုဘာလ ၆ ရက်နေ့ နံနက် ပိုင်းတွင် ရုံးအမှတ် (၃၀) စက်မှုဝန်ကြီးဌာန ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် အိန္ဒိယနိုင်ငံအစိုးရ၏ပံ့ပိုးကူညီမှုဖြင့် ဆောင်ရွက်လျက်ရှိသည့်စက်မှု သင်တန်းကျောင်းများ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများအား အောင်မြင်စွာဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး၊ စက်မှုသင်တန်းကျောင်း (မုံရွာ) နှင့်စက်မှုသင် တန်းကျောင်း (သထုံ) အား အမြန်ဆုံးဖွင့်လှစ်နိုင်ရေး၊ စက်မှုသင်တန်းကျောင်းများရှိ ဆရာ/ဆရာမများအတွက် နည်းပညာဆိုင်ရာနည်းပြသင်တန်းများ ပံ့ပိုးပေးနိုင်ရေး၊ ပြည်ထောင်စုနယ်မြေ (နေပြည်တော်)၊ ရန်ကုန်တိုင်းဒေသကြီးနှင့်ဧရာဝတီတိုင်းဒေသကြီး တို့တွင် သံမဏိထုတ်လုပ်မှု၊ ရာဘာစီးပွားဖြစ်ထုတ်လုပ်မှုဆိုင်ရာသင်တန်းများ၊ မော်တော် ယာဉ်ပြုပြင်ထိန်းသိမ်းရေးဆိုင်ရာနည်းပညာသင်တန်းများနှင့် အသေးစား၊ အငယ်စားနှင့်

စာမျက်နှာ ၇ သို့ -

**အမှတ် (၁) သံမဏိစက်ရုံ (မြင်းခြံ) နှင့်အမှတ် (၇) အထည်စက်ရုံ (မြစ်သား) တို့ကို စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ကြည့်ရှုစစ်ဆေး**

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း သည် ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ တာဝန်ရှိသူများနှင့်အတူ အောက်တိုဘာလ ၈ ရက်နေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ်ရှိ အမှတ် (၁) သံမဏိစက်ရုံ (မြင်းခြံ) အစည်း အဝေးခန်းမ၌ လွတ်လပ်သောပညာရှင်အဖွဲ့ ညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူး၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ အထွေထွေမန်နေဂျာများ၊ စက်ရုံမှူး၊ တာဝန်ရှိသူများနှင့်တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက အမှတ် (၁) သံရည်ကျိုရုံအား ပြန်လည်လည်ပတ်နိုင်ရေးအတွက် ဆောင်ရွက်ရာတွင်လည်း လေ့လာဆန်းစစ်ချက် (Feasibility Study) များပြုလုပ်ခဲ့ကြောင်း၊ ယခုအမှတ် (၂) သံရည်ကျိုအပါအဝင် Phase-2 နှင့် Phase-2A တို့၏လုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက်လည်း လေ့လာဆန်းစစ်ချက် (Feasibility Study) ပြုလုပ်ခြင်းဖြစ်ကြောင်း၊ လွတ်လပ်သောပညာရှင်အဖွဲ့၏ စစ်ဆေးတွေ့ရှိချက်၊ အကြံပြုချက်များနှင့်ပတ်သက်၍လည်း လိုက်နာအကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စက်ရုံတာဝန်ရှိသူများအနေဖြင့်လည်း ဆက်လက်ဆောင်ရွက်မည့်စီမံကိန်းလုပ်ငန်းများနှင့်ပတ်သက်၍ သတ်မှတ်ထားသည့်လုပ်ငန်းပမာဏကို သတ်မှတ်သည့်အချိန်အတိုင်းအတာအတွင်း ပြီးစီးအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် လွတ်လပ်သောပညာရှင်အဖွဲ့ခေါင်းဆောင်က Feasibility Study ပြုလုပ်ရာတွင် တွေ့ရှိချက်များကိုရှင်းလင်းဆွေးနွေးသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မြစ်သားမြို့ရှိ အမှတ် (၇) အထည်စက်ရုံ (မြစ်သား) သို့ရောက်ရှိပြီး ၂/၈၀

ချည်များ ထုတ်လုပ်ထားရှိမှုအခြေအနေ၊ ၂/၈၀ချည်များဖြင့် ရက်လုပ်ထားသည့်ပုဆိုးများ၊ ၂/၈၀ချည်များ ရက်လုပ်နေမှုလုပ်ငန်းစဉ်အဆင့်ဆင့်ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တစ်ယူနစ်ထုတ်လုပ်မှုစရိတ်များလျော့နည်းစေရေးအတွက် အလေအလွင့်မရှိအောင် ထိန်းသိမ်းဆောင်ရွက်ရန်၊ မိမိတို့ထုတ်လုပ်ထားသည့်ချည်များနှင့် ဈေးကွက်အတွင်းရှိ ချည်များ၏အရည်အသွေးများကို နှိုင်းယှဉ်လေ့လာရန်၊ ၂/၈၀ ချည်များ၏ ဈေးကွက်ရရှိမှုအခြေအနေများကို လေ့လာသွားရန် မှာကြားသည်။

စက်မှုဝန်ကြီးဌာနရှိ စက်ရုံများတွင် ယခုအခါ ၂/၈၀ ချည်များသည် တစ်ပင်ချင်းဆွဲဆန့်ခံနိုင်မှု၊ သတ်မှတ်ချည်နံပါတ်အတိုင်းရရှိမှု စသည့်အရည်အသွေးများနှင့် ကိုက်ညီမှုရှိ၍ ကုန်ထုတ်လုပ်မှုလုပ်ငန်းများကိုဆောင်ရွက်ခဲ့ရာ ချည်ပေါင် ၄၀,၀၀၀ ထုတ်လုပ်ပြီးဖြစ်သည်။ ဆက်လက်၍လည်း စီးပွားဖြစ်ထုတ်လုပ်ရောင်းချနိုင်ရေး စီမံဆောင်ရွက်သွားမည်ဖြစ်ပြီး ၂/၈၀ ချည်များကို သတ်မှတ်အရည်အသွေးရရှိစေရေးအတွက် လုပ်ငန်းစဉ် ၁၇ ခုဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ **သတင်းစဉ်**



ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း အမှတ် (၇) အထည်စက်ရုံ (မြစ်သား) တွင် ၂/၈၀ ချည်များနှင့် ၂/၈၀ ချည်ဖြင့် ရက်လုပ်ထားသော ထုတ်ကုန်များအား ကြည့်ရှုစစ်ဆေးစဉ်။

**စာမျက်နှာ ၆ မှ-**

အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စက်မှုဝန်ကြီးဌာနရှိ ဝန်ထမ်းများအတွက် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် စွမ်းရည်မြှင့်တင်မှုဆိုင်ရာသင်တန်းများပို့ချနိုင်ရေးကိစ္စရပ်များ၊ စက်ပစ္စည်းကိုင်တွယ်ထိန်းသိမ်းမှုဆိုင်ရာသင်တန်းများ ဖွင့်လှစ်သင်ကြားပေးနိုင်ရေး၊ အိန္ဒိယနိုင်ငံသို့ပညာတော်သင်များ စေလွှတ်ပေးနိုင်ရေးနှင့်လိုအပ်သည့်ကူညီမှုများ ဆက်လက်ပံ့ပိုးပေးနိုင်ရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးညှိနှိုင်းခဲ့သည်။

အဆိုပါတွေ့ဆုံပွဲသို့ စက်မှုဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များနှင့်တာဝန်ရှိသူများ တက်ရောက်ကြောင်း သတင်းရရှိသည်။

# ဆေးဝါးအင်ဂျင်နီယာပညာရပ်အရာရှိအဆင့် သင်တန်းအမှတ်စဉ် (၁) နှင့် လျှပ်စစ်စစ်ဆေးခြင်း နည်းပညာဆိုင်ရာမြှင့်တင်မှုသင်တန်းအမှတ်စဉ် (၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းတက်ရောက်

ဆေးဝါးအင်ဂျင်နီယာပညာရပ် အရာရှိ အဆင့်သင်တန်းအမှတ်စဉ် (၁) (Pharmaceutical Engineering Training Course Level-1) ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာလ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ ဆေးဝါးစက်ရုံ (အင်းစိန်) ဆေးဝါးသမိုင်းပြခန်း၌ ကျင်းပရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းနှင့်တာဝန်ရှိသူများ Virtual စနစ်ဖြင့် တက်ရောက်ကြသည်။ (ပုံ)

ရေးဆွဲခြင်း၊ တည်ဆောက်ခြင်းနှင့်တိုးတက်အောင်မြင်လုပ်ခြင်းတို့ပင်ဖြစ်ပြီး ဈေးကွက်ရရှိနိုင်ရန် ဆေးဝါးများထုတ်လုပ်ရန် ဒီဇိုင်းရေးဆွဲခြင်း၊ လည်ပတ်ခြင်းနှင့်ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း' တို့ပါဝင်ကြောင်း၊ ယခုသင်တန်းသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှပါမောက္ခများနှင့် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီအသိအမှတ်ပြု အင်ဂျင်နီယာပညာရှင်များက ပြည်သူများ၏အသက်အိုးအိမ်ကိုစောင့်ရှောက်သည့် ဆေးဝါးထုတ်လုပ်ခြင်းဆိုင်ရာနှင့်ပတ်သက်သောသင်တန်းကို

သို့ Virtual စနစ်ဖြင့်တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။ အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားသို့ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်မှ ဒုတိယဥက္ကဋ္ဌများ၊ လျှပ်စစ်စွမ်းအား အတတ်ပညာရှင်အဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် စက်မှုဝန်ကြီးဌာနမှတာဝန်ရှိသူများတက်ရောက်သည်။ သင်တန်းသို့ စက်မှုဝန်ကြီးဌာန၊ လျှပ်စစ်



အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ဆေးဝါးလုပ်ငန်းစဉ်ဆက်မပြတ်တည်မြဲရန်အတွက် စက်မှုဝန်ကြီးဌာနသို့ ဝင်ရောက်တာဝန်ထမ်းဆောင်သည့်အရာထမ်းများကို ဆေးဝါးထုတ်လုပ်မှုနှင့်ပတ်သက်သောဥပဒေ၊ လုပ်ထုံးလုပ်နည်းများကိုသိရှိစေရန်၊ ဆေးဝါးအင်ဂျင်နီယာဘာသာရပ်အား အခြေခံအုတ်မြစ်အဖြစ်မျိုးစေ့ချဆောင်ရွက်ခြင်းဖြစ်ပြီး ဆေးဝါးထုတ်လုပ်မှုဆိုင်ရာအင်ဂျင်နီယာများ ပေါ်ထွန်းလာစေရန်ရည်ရွယ်ပြီး ဆေးဝါးအင်ဂျင်နီယာဘာသာရပ်သင်တန်းကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ဆေးဝါးအင်ဂျင်နီယာဆိုသည်မှာ 'ဆေးဝါးထုတ်လုပ်ရေးဆိုင်ရာအဆောက်အဦ၊ စက်ပစ္စည်းများအား ဒီဇိုင်း

ပူးပေါင်းပါဝင်ဆောင်ရွက်ပေး၍ များစွာကျေးဇူးတင်ရှိကြောင်း ပြောကြားသည်။ အဆိုပါသင်တန်းသို့ စက်မှုဝန်ကြီးဌာနမှအရာထမ်း ၂၁ ဦး၊ ကာကွယ်ရေးဝန်ကြီးဌာနမှ အရာထမ်း ၁၁ ဦး၊ စုစုပေါင်း သင်တန်းသား ၃၂ ဦးတက်ရောက်ကြပြီး သင်တန်းကာလမှာ အောက်တိုဘာလ ၁၆ ရက်နေ့မှ နိုဝင်ဘာလ ၂၄ ရက်နေ့အထိ လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်သည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မရမ်းကုန်းမြို့နယ်၊ ကျိုက်ဝိုင်းဘုရားလမ်းရှိ လျှပ်စစ်စစ်ဆေးရေးသင်တန်းခန်းမ၌ကျင်းပသည့် လျှပ်စစ်စစ်ဆေးခြင်းနည်းပညာဆိုင်ရာမြှင့်တင်မှုသင်တန်းအမှတ်စဉ် (၁/၂၀၂၃) သင်တန်းဖွင့်ပွဲအခမ်းအနား

စစ်ဆေးရေးဌာနမှ ဝန်ထမ်း ၂၆ ဦးတက်ရောက်ပြီး သင်တန်း၌ Building Electrical Services and Lighting Design, Understanding the rules of detailed Electrical Inspection, Become Professional Electrical Inspector in Low Voltage Power Systems, Understanding the rules of Electrical Inspection for Solar Systems နှင့် Advance Electrical Inspection Training Course ဘာသာရပ်များကို သင်ကြားပို့ချခဲ့ပြီး သင်တန်းကာလမှာ အောက်တိုဘာလ ၁၆ ရက်နေ့မှ ၂၇ ရက်နေ့အထိ ရက်သတ္တနှစ်ပတ်ကြာ ဖွင့်လှစ်ခဲ့ကြောင်းသတင်းရရှိသည်။

မျက်နှာဖုံးမှ -

# စပါးခွဲလောင်စာသုံး Gasifier နည်းပညာဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (၂/၂၀၂၃) ကျင်းပ

စပါးခွဲလောင်စာသုံး Gasifier များနှင့် ပတ်သက်၍ ပြည်တွင်းထုတ်လုပ်မှုနှင့်ပြည်ပ မှတင်သွင်းသော Gasifier များ ကွာခြားချက်၊ ပြည်တွင်းမှထုတ်လုပ်ရာတွင် ထည့်သွင်းတပ်ဆင်သည့်အချက်များ၊ ပတ်ဝန်းကျင်ထိခိုက်မှုအနည်းဆုံးဖြင့် လုပ်ငန်းဆောင်ရွက်နိုင်ရန်တို့နှင့်ပတ်သက်သည့် စပါးခွဲလောင်စာသုံး Gasifier နည်းပညာဆိုင်ရာညှိနှိုင်းအစည်းအဝေး (၂/၂၀၂၃) ကို နိုဝင်ဘာလ ၁ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန ရုံးအမှတ် (၃၀) အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီးများဖြစ်သည့် ဦးဉာဏ်ထွန်း၊ ဒေါက်တာချာလီသန်းနှင့် ဒေါက်တာမျိုးသိန်းကျော်၊ ဒုတိယဝန်ကြီးများဖြစ်သည့် ဦးရင်မောင်ညွန့်နှင့်ဒေါက်တာအောင်ဇေယျ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဆက်စပ်ဝန်ကြီးဌာနများမှတာဝန်ရှိသူများ တက်ရောက်ကြသည်။ ထို့ပြင် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ၊ နည်းပညာတက္ကသိုလ် (ရန်ကုန်) ပါမောက္ခချုပ်နှင့်တာဝန်ရှိသူများက Virtual စနစ်ဖြင့် ပါဝင်တက်ရောက်ကြသည်။

ဦးစွာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက(ပုံ) နိုင်ငံ

တော်ဝန်ကြီးချုပ်၏လမ်းညွှန်ချက်အရ စက်မှုဝန်ကြီးဌာနမှတာဝန်ခံ၍ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့်သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့ပူးပေါင်းပြီး Gasifier ဆိုင်ရာနည်းပညာများဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ကြီးဌာနအလိုက် နည်းပညာကော်မတီများဖွဲ့စည်းဆောင်ရွက်ရန်လမ်းညွှန်ချက်အရ စက်မှုဝန်ကြီးဌာနအနေဖြင့် ‘စပါးခွဲလောင်စာသုံး Gasifier နည်းပညာဆိုင်ရာကော်မတီ {Technical Committee}’ နှင့် ‘စပါးခွဲလောင်စာသုံး Gasifier နည်းပညာဆိုင်ရာဆပ်ကော်မတီ’ တို့ကိုဖွဲ့စည်းထားရှိပြီး ဝန်ကြီးဌာနများရှိကော်မတီများနှင့်ချိတ်ဆက်၍ Standard Operating Procedure (SOP) ရေးဆွဲထုတ်ပြန်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ (၃၁. ၈. ၂၀၂၃) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ညှိနှိုင်းအစည်းအဝေး (၁/၂၀၂၃) ၏ အစည်းအဝေးဆုံးဖြတ်ချက်များအနက် Gasifier သုံး စက်ရုံများအတွက် Standard Operating Procedure (SOP) (မူကြမ်း) အား သက်ဆိုင်ရာဌာနများသို့ ဖြန့်ဝေနိုင်ရေးအတွက် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှပေးပို့လာသဖြင့် စက်မှုဝန်ကြီးဌာန၏စပါးခွဲလောင်စာသုံး Gas-

ifier နည်းပညာဆိုင်ရာကော်မတီမှတစ်ဆင့် သက်ဆိုင်ရာဌာနများသို့ဖြန့်ဝေခြင်း၊ သဘောထားမှတ်ချက်တောင်းခံခြင်း၊ Gasifier နည်းပညာဆိုင်ရာအဖွဲ့အချင်းချင်း ဆက်သွယ်ဆောင်ရွက်ခြင်း၊ အကြံဉာဏ်များပေးခြင်းနှင့်လိုအပ်ချက်များအား ညှိနှိုင်းဆောင်ရွက်ခြင်းနှင့်ကွဲပြားချက်များ ပြီးမြောက်အောင် ဆက်လက်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနတွင် စက်မှုမှတ်ပုံတင်ထားသည့် စပါးခွဲလောင်စာသုံးစက်မှုလုပ်ငန်း ၆၁၁ ခုတွင် လျှပ်ထုတ်စက်တွဲဖက်အသုံးပြုသော လုပ်ငန်းပေါင်း ၃၁၇ ခုရှိပြီး တိုက်ရိုက်အင်ဂျင်သုံးလည်ပတ်သည့်လုပ်ငန်း ၂၉၄ ခုရှိကြောင်း၊ (၃၀. ၆. ၂၀၂၃) ရက်နေ့ရှိ စာရင်းနှင့်နှိုင်းယှဉ်ပါက Gasifier ၁၉၉ လုံး တိုးတက်လာကြောင်း၊ ယခုညှိနှိုင်းအစည်းအဝေးတွင် Standard Operating Procedure (SOP) (မူကြမ်း) အား မြေပြင်အခြေအနေဆောင်ရွက်ရာတွင် လုပ်ငန်းရှင်များလိုက်နာဆောင်ရွက်ရန်အကောင်းဆုံးဖြစ်သည့် SOP ပေါ်ထွက်လာပြီး အတည်ပြုနိုင်ရေးဝိုင်းဝန်းဆွေးနွေးပေးကြစေလိုကြောင်း၊ Gasifier

စာမျက်နှာ ၁၀ သို့-



စာမျက်နှာ ၉ မှ -

နည်းပညာဆိုင်ရာအဖွဲ့အချင်းချင်း ဆက်သွယ် ဆောင်ရွက်ခြင်း၊ အကြံဉာဏ်များပေးခြင်း နှင့်လိုအပ်ချက်များအား ညှိနှိုင်းဆောင်ရွက် ခြင်းများကို စက်မှုဝန်ကြီးဌာနမှဆောင်ရွက် ပေးလျက်ရှိ၍ သက်ဆိုင်ရာဝန်ကြီးဌာနအ လိုက် တိုးတက်မှုများကိုပေးပို့ဆက်သွယ် ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ဆွေးနွေး ရရှိလာသည့် နည်းပညာများကို Gasifier ထုတ်လုပ်သုံးစွဲသူများအား ဆက်လက်ဖြန့် ဝေ၍ Biomass မှတစ်ဆင့် လျှပ်စစ်ထုတ် လုပ်သုံးစွဲသည့်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် လာအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တက်ရောက်လာသူများအနေဖြင့် Gasifier နှင့်ပတ်သက်သည့် နည်းပညာများဖွံ့ဖြိုးတိုး တက်ရေးအတွက် တက်ကြွစွာပူးပေါင်းပါဝင် ဆွေးနွေးကြရန်နှင့် မိမိတို့အမြင်များကို လည်း မျှဝေပေးကြရန်ဖိတ်ခေါ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ လျှပ်စစ်စွမ်းအားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးက လျှပ်စစ်စွမ်း အားဝန်ကြီးဌာနအနေဖြင့် (၃၁. ၈. ၂၀၂၃) ရက်နေ့တွင်ကျင်းပပြုလုပ်ခဲ့သည့် Gasifier နည်းပညာဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအ ဝေး(၁/၂၀၂၃) ၏ဆုံးဖြတ်ချက်အရ Gas- ifier နှင့်ပတ်သက်သည့် လိုက်နာအကောင် အထည်ဖော်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် (SOP) မူကြမ်းအားပြုစုရေးဆွဲ၍ သက်ဆိုင် ရာဌာနများသို့ ဖြန့်ဝေပေးပို့ထားပြီးဖြစ် ကြောင်း၊ အဆိုပါမူကြမ်းအား အခန်း ၈ ခန်းဖြင့် ရေးဆွဲထားပြီး လိုအပ်ချက်များရှိ ပါက ဖြည့်စွက်ဆွေးနွေးပေးစေလိုကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် ရေတို၊ ရေရှည်စီမံကိန်းများ ချမှတ်ဆောင်ရွက်လျက်ရှိပြီး ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ ၄ ရုံ၊ နေရောင်ခြည်

စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ ၁၁ ရုံ၊ အပူစွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ပေးစက်ရုံ ၃ ရုံ၊ LNG သုံး လျှပ်စစ်ဓာတ် အားပေးစက်ရုံ ၂ ရုံ၊ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ ၁ ရုံ တိုးချဲ့ တည်ဆောက်နိုင်ရေးအတွက် စီမံဆောင်ရွက် လျက်ရှိကြောင်း၊ ယခုလိုလျှပ်စစ်ဓာတ်အား ပေးစက်ရုံများ ထပ်မံတည်ဆောက်သော် လည်း လျှပ်စစ်ဓာတ်အားလိုအပ်ချက်များ ရှိနေသေးသဖြင့် Gasifier များမှထုတ်လုပ် သော လျှပ်စစ်ဓာတ်အားများသည် လျှပ်စစ် ဓာတ်အားလိုအပ်ချက်ကို တစ်ဖက်တစ်လမ်း မှဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း၊ Gas- ifier နှင့်ပတ်သက်၍ လိုအပ်သည့်ပညာရပ် ဆိုင်ရာ၊ ဒီဇိုင်းပိုင်းဆိုင်ရာများကို ကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြော ကြားသည်။

ထို့နောက် သိပ္ပံနည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်လိုအပ် သောလျှပ်စစ်ဓာတ်အားများကို ဖြည့်ဆည်း ပေးနိုင်ရေးအတွက် Gasifier များသည် များ စွာအသုံးဝင်၍ အောင်မြင်အောင်ဆောင် ရွက်ရမည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ဆောင်ရွက် ရာတွင် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှု မရှိအောင် အလေးထားဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ Gasifier များအား အသုံးပြု နေသည့် ပကတိအခြေအနေအမှန်များကို သိရှိနိုင်ရေးအတွက် ကွင်းဆင်းလေ့လာစေ ခဲ့ကြောင်း၊ လက်ရှိဆောင်ရွက်နေသည့် ပကတိအခြေအနေအမှန်များကို သိရှိမှသာ မှန်ကန်သောဆုံးဖြတ်ချက်များ ချမှတ်ခြင်း၊ ဒီဇိုင်းများရေးဆွဲခြင်းတို့ကို ဆောင်ရွက်နိုင် မည်ဖြစ်ကြောင်း၊ Gasifier များကို မြန်မာ့ ရေ၊ မြေ၊ သဘာဝနှင့်ကိုက်ညီမှုရှိအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ Gasifier နှင့် ပတ်သက်၍ ဆောင်ရွက်နေသည့်လုပ်ငန်း

စဉ်များ၊ နည်းပညာ၊ ဒီဇိုင်းပိုင်းဆိုင်ရာတို့ တွင် ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူ ဖြစ်စေရေးအတွက် သတင်းအချက်အလက် နှင့်ဆက်သွယ်ရေးနည်းပညာများကို အကျိုး ရှိထိရောက်စွာ အသုံးပြုရမည်ဖြစ်ကြောင်း၊ Gasifier နှင့်ပတ်သက်သည့်လုပ်ငန်းများ ဆောင်ရွက်ရာတွင် ရေ၊ မြေ၊ သဘာဝ၊ ဓန အင်အားတို့ကို စနစ်တကျခွဲခြမ်းစိတ်ဖြာ တွက်ချက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ သိပ္ပံနည်းပညာဝန်ကြီး ဌာန ဒုတိယဝန်ကြီးက Gasifier SOP ဆိုင် ရာများကိုလည်းကောင်း၊ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားပေးဖြန့်ဖြူး ရေးလုပ်ငန်းက Gasifier နည်းပညာဆိုင်ရာ များကိုလည်းကောင်း၊ စက်မှုကြီးကြပ်ရေး နှင့်စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ်က Gasifier နည်းပညာဆိုင်ရာ ဆောင် ရွက်ချက်များကိုလည်းကောင်း၊ စက်မှုပူး ပေါင်းဆောင်ရွက်ရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်က စပါးခွံလောင်စာသုံးနည်း ပညာဆိုင်ရာ ဆပ်ကော်မတီဖွဲ့စည်းမှုနှင့် ဆောင်ရွက်ချက်များကိုလည်းကောင်း၊ မြန်မာ အင်ဂျင်နီယာကောင်စီ၊ Gasifier Work- ing Group မှတာဝန်ရှိသူများနှင့် ရန်ကုန် နည်းပညာတက္ကသိုလ်ပါမောက္ခချုပ်တို့က Gasifier နှင့်ပတ်သက်သည့် နည်းပညာဆိုင် ရာများကိုလည်းကောင်း ရှင်းလင်းဆွေးနွေး တင်ပြသည်။ ထို့နောက်တက်ရောက်လာ သူများမှ Gasifier နှင့်ပတ်သက်၍ လိုက်နာ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်၊ နည်းပညာ ပိုင်းဆိုင်ရာတို့ကို အသီးသီးပိုင်းဝန်းဆွေး နွေးကြပြီး စက်မှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြား ၍ အခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

## အိမ်သုံးပစ္စည်းစက်ရုံ (မင်းစု) နှင့်ဆေးဝါးစက်ရုံ (အင်ရောင်း) တို့ကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ကြည့်ရှုစစ်ဆေး

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် နိုဝင်ဘာလ ၁၄ ရက်နေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့ရှိ အိမ်သုံးပစ္စည်းစက်ရုံ (မင်းစု) အား သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ပြည်ထောင်စုဝန်ကြီးအား စက်ရုံမှူးနှင့် တာဝန်ရှိသူများက ကျန်းမာရေးဝန်ကြီးဌာနမှ အမှာစာဖြင့် မှာယူထားသည့်ဆေးရုံသုံးခုတင်များ၊ ဗီရိုများ၊ လူနာတင်တွန်းလှည်းများထုတ်လုပ်နေမှုအခြေအနေကို ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏လမ်းညွှန်ချက်များကို ထပ်ဆင့်ရှင်းလင်းပြောကြားသည်။

တင်ပြချက်များနှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးက စက်ရုံမှထုတ်လုပ်သည့် ထုတ်ကုန်ပစ္စည်းများအား သတ်မှတ်ထားသည့်စံချိန်စံညွှန်းများနှင့်အညီ ထုတ်လုပ်နိုင်ရေးအတွက် အရည်အသွေးစီမံခန့်ခွဲမှုစနစ်ထူထောင်ထားရှိရန်၊ ထုတ်ကုန်ပစ္စည်းများ အရည်အသွေးကောင်းမွန်စေရေးအတွက် စက်ပစ္စည်းကိရိယာများကို ကိုင်တွယ်ထိန်းသိမ်းမောင်းနှင်သည့် ဝန်ထမ်းများ၏ စွမ်းဆောင်ရည်များကို မြှင့်တင်ပေးရန်နှင့် စက်ပစ္စည်းကိရိယာများကိုလည်း အမြဲမပြတ်စစ်ဆေးပြုပြင်ရန်၊ စက်ရုံအနေဖြင့် ပြည်ပသွင်းကုန်အစားထိုး ကုန်ထုတ်လုပ်မှုလုပ်ငန်းများဆောင်ရွက်နေခြင်းဖြစ်၍ တိုးမြှင့်ထုတ်လုပ်နိုင်ရေး ကြိုးစားဆောင်ရွက်ရန်၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သော ကုန်ကြမ်းများနှင့် စက်အရန်ပစ္စည်းများကို

ကြိုတင်ဝယ်ယူစုဆောင်းထားရန်၊ ဈေးကွက်များကို မျက်မြေမပြတ်စောင့်ကြည့်လေ့လာရန်နှင့် ဈေးကွက်သုတေသနလုပ်ငန်းများဆောင်ရွက်ရန်၊ ဈေးကွက်အတွင်း တောင်းဆိုမှုများပြားသည့် ထုတ်ကုန်ပစ္စည်းများ အမြန်ဆုံးထုတ်လုပ်နိုင်ရေး ကြိုတင်ပြဆင်ထားရန်၊ ဈေးကွက်ဝင်ထုတ်ကုန်အမယ်သစ်များ ထုတ်လုပ်နိုင်ရေးအတွက် သုတေသနလုပ်ငန်း



များကိုလည်း တိုးမြှင့်ဆောင်ရွက်ရန်၊ ကျန်းမာရေးဝန်ကြီးဌာနမှမှာယူထားသည့် ထုတ်ကုန်ပစ္စည်းများအား အချိန်မီပေးပို့နိုင်ရေး စီမံဆောင်ရွက်ရန်၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ကုန်ထုတ်လုပ်မှုဆောင်ရွက်လျက်ရှိသည့်ဝန်ထမ်းများအား တစ်ကိုယ်ရေသုံးအကာအကွယ်ပစ္စည်းများ (PPE) ပြည့်စုံစွာဝတ်ဆင်အသုံးပြုနိုင်ရေး ကြပ်မတ်ဆောင်ရွက်ရန်၊ တစ်ယူနစ်ထုတ်လုပ်မှုကုန်ကျစရိတ်များ လျော့နည်းသက်သာစေရေးအတွက်အသုံးစရိတ်များကို ခြိုးခြံချွေတာရန်၊ စက်ရုံမှထုတ်လုပ်သည့် ထုတ်ကုန်ပစ္စည်းများအား ပြည်သူများသိရှိအောင်

ဆောင်ရွက်ရန်မှာကြားပြီး စက်ရုံမှထုတ်လုပ်သည့်ထုတ်ကုန်ပစ္စည်းများ ခင်းကျင်းပြသထားမှု၊ ကျန်းမာရေးဝန်ကြီးဌာနမှ မှာယူထားသည့် ဆေးရုံသုံးခုတင်၊ ဗီရို၊ ဆေးတင်စင်၊ လူနာတင်တွန်းလှည်း၊ စတိုးချိုင့်အမျိုးမျိုး၊ ဇွန်းနှင့်ခက်ရင်းများထုတ်လုပ်နေသည့် လုပ်ငန်းစဉ်အဆင့်ဆင့်တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။ (ပုံ)

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဆေးဝါးစက်ရုံ (အင်ရောင်း) သို့ရောက်ရှိပြီး ထုတ်လုပ်ပြီးသွေးကြောသွင်းဆေးရည်များ ထားရှိသိုလှောင်နိုင်ရေးအတွက် Steel Structure Warehouse တည်ဆောက်နေမှုနှင့်သွေးကြောသွင်းဆေးရည်များ ထုတ်လုပ်နေမှုလုပ်ငန်းစဉ်အဆင့်ဆင့်တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ ပြည်သူများလိုအပ်လျက်ရှိသည့် သွေးကြောသွင်းဆေးရည်များအား ပိုမိုပြည့်ဆည်းပေးနိုင်ရေးအတွက် စက်စွမ်းအားပြည့်လည်ပတ်၍ ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်ရန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

မျက်နှာစာမှ -

သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတို့

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်ရုံများအား ကြည့်ရှုစစ်ဆေး

သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီနှင့်စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းတို့သည် နိုဝင်ဘာလ ၂၅ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်ရှိ United Pater Co.,Ltd. ၏ထုပ်ပိုးစက္ကူစက်ရုံ၊ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ နီလာပျောဖတ်နှင့် စက္ကူစက်ရုံတို့သို့ရောက်ရှိပြီး တာဝန်ရှိသူများက စက်ရုံဆိုင်ရာအချက်အလက်၊ လုပ်ငန်းလည်ပတ်အကောင်အထည်ဖော်ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အားပေးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထို့ကြောင့် MSME များ၏ဆောင်ရွက်နေမှုအခြေအနေကို သိရှိနိုင်ရန်နှင့်လိုအပ်သည့်အခက်အခဲများကို ကူညီဖြေရှင်းပေးရန် လာရောက်ခြင်းဖြစ်ကြောင်း၊ စက်မှုလုပ်ငန်းရှင်များမှလည်း ကြုံတွေ့နေရသည့်အခက်အခဲများကို ပွင့်ပွင့်လင်းလင်းတင်ပြမှသာ ထိရောက်သောကူညီပံ့ပိုးမှုများကိုပေးနိုင်မည်ဖြစ်ကြောင်း၊ စက်မှုဝန်ကြီးဌာနအနေဖြင့် MSME များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နည်းပညာ၊ ငွေကြေးအရင်းအနှီး၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရေး၊ ဈေးကွက်ရရှိရေးတို့အတွက် မိတ်ဖက်အဖွဲ့အစည်းများနှင့် ပေါင်းစပ်၍ ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပြည်တွင်းထုတ်လုပ်မှုလုပ်ငန်းများတိုးတက်ရေးအတွက် စက်မှုလုပ်ငန်းများဖြင့် ဆောင်ရွက်နေသော်လည်း ပတ်ဝန်းကျင်ထိခိုက်မှုမရှိအောင် အလေးထားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စက်မှုလုပ်ငန်းများဆောင်

ရွက်ရာတွင် လိုက်နာရမည့်စည်းမျဉ်းစည်းကမ်းများကို သက်ဆိုင်ရာဌာနအသီးသီးမှ ထုတ်ပြန်ပြဌာန်းပြီးဖြစ်၍ တိတိကျကျလိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်တွင်း၌ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ခြင်းဖြင့် သုံးစွဲသူပြည်သူများ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူအသုံးပြုနိုင်ပြီး လိုအပ်ချိန်တွင် အချိန်မီရရှိနိုင်မည်ဖြစ်ကြောင်း၊ စက်မှုလုပ်ငန်းများအနေဖြင့် စိုက်ပျိုးရေးဘေးထွက်ပစ္စည်းများကို အသုံးပြုခြင်းဖြင့် ကုန်ကြမ်းများအား လွယ်လင့်တကူရရှိနိုင်ခြင်း၊ တောင်သူများဝင်ငွေတိုးတက်၍ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ MSME များအနေဖြင့် ပြည်တွင်းလိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်နှင့် သွင်းကုန်အစားထိုးရန်၊ ပြည်တွင်းသုံးစွဲမှုလုံလောက်ပါက ပြည်ပသို့တင်ပို့ရန်ဖြစ်၍ ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်နိုင်ရေး ကြိုးစားဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက စက်ရုံများအနေဖြင့် ပြည်တွင်း၌လိုအပ်လျက်ရှိသော ရုံးသုံးစာရေးစက္ကူများထုတ်လုပ်နိုင်သည်အထိ ကြိုးစားဆောင်ရွက်စေလိုကြောင်း၊ အသုံးပြုပြီးစက္ကူများအား ကုန်ကြမ်းအဖြစ်ပြန်လည်အသုံးပြုခြင်းသည် ကန့်သတ်ချက်များရှိနိုင်သဖြင့် ကြီးမြန်သစ်အမျိုးအစားများ၊ ဝါးများကို ကုန်ကြမ်းအဖြစ်အသုံးပြုနိုင်ရေး စဉ်းစားဆောင်ရွက်သင့်ကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် ကြီးမြန်သစ်များ၊ ဝါးစိုက်ခင်းများစိုက်ပျိုးမည်ဆိုပါက ဝန်ကြီးဌာနအနေဖြင့် ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံရှိဝါးတောများမှ တစ်နှစ်လျှင် ဝါးလုံးရေ ၃၀၁ သန်း ထွက်ရှိပြီး ၁၃၄ သန်းသာ အသုံးပြုလျက်ရှိကြောင်း၊ မြန်မာနိုင်ငံရှိ အသေးစား၊ အလတ်စားနှင့် အငယ်စားဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ကြီး

စာမျက်နှာ ၁၃ သို့-



သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း United Paper Co.,Ltd. ၏ ထုပ်ပိုးစက္ကူစက်ရုံအား ကြည့်ရှုစစ်ဆေးစဉ်။

မီးခံဘိလပ်မြေပြားစက်ရုံ (မှော်ဘီ) နှင့်အမှတ် (၃၄) အကြီးစားစက်ရုံ (သာယာဝတီ)တို့ကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းကြည်ရှုစစ်ဆေး

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် နိုဝင်ဘာလ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့ရှိ မီးခံဘိလပ်မြေပြားစက်ရုံ (မှော်ဘီ) သို့ရောက်ရှိရာ စက်ရုံတာဝန်ခံက စက်ရုံသမိုင်းကြောင်းနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအမံများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများအနေဖြင့် မိမိတို့၏စွမ်းဆောင်ရည်များ ဖွံ့ဖြိုးတိုးတက်စေရေး စဉ်ဆက်မပြတ်လေ့လာသင်ယူနေရမည်ဖြစ်ကြောင်း မှာကြားပြီး ဝန်ထမ်းများ သက်သာချောင်ချိရေးအတွက် ထောက်ပံ့ငွေများပေးအပ်၍ စက်ရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ပဲခူးတိုင်းဒေသကြီး သာယာဝတီမြို့ရှိ အမှတ် (၃၄) အကြီးစားစက်ရုံ (သာယာဝတီ) သို့ရောက်ရှိပြီး ပြည်ထောင်စုဝန်ကြီးက စက်ရုံမှထုတ်လုပ်သော ကုန်ပစ္စည်းများသည် အရည်အသွေးကောင်းမွန်ပြီး ဈေးနှုန်း

ချိုသာလျှင် ဈေးကွက်ဝေစုများစွာရရှိမည် ဖြစ်၍ ထုတ်လုပ်မှုနည်းစဉ်တစ်လျှောက်တွင် အရည်အသွေးစစ်ဆေးရမည့်နေရာများသတ်မှတ်၍ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ဈေးကွက်ကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းဖြစ်စေရေးအတွက် မိမိထုတ်ကုန်ပစ္စည်းများနှင့်ပတ်သက်၍ ဈေးကွက်သုတေသနပြုလုပ်သည့် လုပ်ငန်းများ

ပတ်နိုင်ရေးအတွက် ဝန်ထမ်းအားလုံးမှ ညီညွတ်စွာ ပိုင်းဝန်းပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လူသတင်း၊ စာရွက်စာတမ်းလုံခြုံရေးကိုလည်း အထူးအလေးထားဆောင်ရွက်သွားရန် မှာကြားပြီး အိမ်သုံးကြွေထည်ပစ္စည်းအမျိုးမျိုး၊ ကြွေပြားများ ထုတ်လုပ်နေသည့် လုပ်ငန်းစဉ်အဆင့်ဆင့်တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။ (၆)



ကို စဉ်ဆက်မပြတ်ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ စက်ရုံရေရှည်ရပ်တည်လည်

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး စာမျက်နှာ ၁၄ သို့-

စာမျက်နှာ ၁၂ မှ-

ဌာနအနေဖြင့် အစွမ်းကုန်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌ၊ ပျော့ဖတ်နှင့်စက္ကူထုတ်လုပ်သူများအသင်းဥက္ကဋ္ဌ၊ ပျော့ဖတ်နှင့်စက္ကူထုတ်လုပ်သည့် လုပ်ငန်းရှင်တို့က လုပ်ငန်းဆောင်ရွက်ရာတွင် ကြံ့တွေ့နေရသည့်အခက်အခဲများကို အသီးသီးရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးများက တင်ပြချက်များနှင့်ပတ်သက်၍ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးများသည် United Paper Co.,Ltd. ၏ ထုပ်ပိုး

စက္ကူစက်ရုံ၊ စိုက်ပျိုးရေးဘေးထွက်ပစ္စည်းဖြစ်သည့် ကောက်ရိုးများဖြင့် စက္ကူများထုတ်လုပ်နေသည့် နီလာပျော့ဖတ်နှင့်စက္ကူစက်ရုံတို့တွင် ကုန်ထုတ်လုပ်မှုလုပ်ငန်းများဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်အဆင့်ဆင့်တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

မွန်းလွဲပိုင်းတွင် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အတူ ဒဂုံမြို့နယ်ရှိ ပြည်သူ့ရင်ပြင်၌ခင်းကျင်းပြသလျက်ရှိသည့် ၂၀၂၃ ခုနှစ် စက်မှုထုတ်ကုန်ပစ္စည်းများ၊ ကုန်ထုတ်လုပ်မှုစက်ယန္တရားနည်းပညာပြပွဲနှင့် တန်ဆောင်တိုင်ဈေးရောင်းပွဲတော်သို့ရောက်ရှိပြီး ခင်းကျင်းပြသလျက်ရှိသည့်

ထုတ်ကုန်ပစ္စည်းများကို လှည့်လည်အားပေးကြည့်ရှုသည်။

အဆိုပါပြပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိစက်မှုဇုန်များ၊ UMFCFI နှင့် ညီနောင်အသင်းများဖြစ်သည့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီစက်လုပ်ငန်းရှင်များအသင်း၊ MSME လုပ်ငန်းများ၊ မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ သမဝါယမဦးစီးဌာန၊ ငါးလုပ်ငန်းအဖွဲ့ချုပ်တို့မှ စက်မှုထုတ်ကုန်များ၊ တိုင်းရင်းသားရိုးရာစားသောက်ကုန်များ၊ စားသောက်ဆိုင်များ စုစုပေါင်း ၅၃၃ ဆိုင် ဖွင့်လှစ်ပြသရောင်းချလျက်ရှိကြောင်း သတင်းရရှိသည်။ သတင်းစဉ်

# ပြင်ဦးလွင်မြို့ရှိ MSME လုပ်ငန်းများအား ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းနှင့် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်တို့ ကြည့်ရှုအားပေး

အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌ စက်မှုဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီ သန်းသည် မန္တလေးတိုင်းဒေသကြီး အသေး စား၊ အငယ်စားနှင့်အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ နာယက တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီး ချုပ် ဦးမျိုးအောင်နှင့်အတူ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများ၊ တာဝန်ရှိသူများ နှင့်အတူ ဒီဇင်ဘာလ ၁၀ ရက်နေ့နံနက်ပိုင်း တွင် ပြင်ဦးလွင်မြို့ရှိ အသေးစား၊ အငယ် စားနှင့်အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများကို ကြည့်ရှုအားပေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်တိုင်း ဒေသကြီးဝန်ကြီးချုပ်တို့သည် ပြင်ဦးလွင်မြို့ ရှိ ဆန်းသစ်ပိုင်လုပ်ငန်း၊ Winner and Win-  
ner Winery မက်မန်းနှင့်ပိုင်လုပ်ငန်း၊ ရှမ်း  
တောင်တန်းစားသောက်ကုန်လုပ်ငန်းနှင့်  
Top Jam လုပ်ငန်း၊ စိုးစံမက်မန်းနှင့်ယိုစုံ  
လုပ်ငန်းတို့သို့ရောက်ရှိပြီး လုပ်ငန်းရှင်များ  
နှင့်တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး  
က ပြင်ဦးလွင်ဒေသရှိ ကော်ဖီနှင့်ဒေသထွက်  
ကုန်ပစ္စည်းများကိုအခြေခံသည့် အသေးစား၊  
အငယ်စားနှင့်အလတ်စားစီးပွားရေး(MSME)  
လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးသည် နိုင်ငံ  
စီးပွားဖွံ့ဖြိုးရေးအတွက် များစွာအထောက်  
အကူပြုမည်ဖြစ်ကြောင်း၊ လုပ်ငန်းများနှင့်  
ပတ်သက်၍ ကြုံတွေ့နေရသည့်အခြေအနေ  
အားသိရှိရန်နှင့် လိုအပ်သည့်နည်းပညာပံ့ပိုး  
ပေးနိုင်ရန်လာရောက်ခြင်းဖြစ်ကြောင်း၊ ထုတ်  
ကုန်များအား အရည်အသွေးပြည့်မီရေးနှင့်

တန်ဖိုးမြှင့်ထုတ်ကုန်များထုတ်လုပ်နိုင်ရေး၊  
ပြည်တွင်းနှင့်ဒေသတွင်းလုံလောက်စွာ ထုတ်  
လုပ်ပြီး တန်ဖိုးကွင်းဆက် နိုင်ငံတကာဈေး  
ကွက်အထိ ပို့မိတိုးမြှင့်ထုတ်လုပ်ဖြန့်ဖြူးနိုင်  
ရေး ကြိုးစားသွားကြရမည်ဖြစ်ကြောင်း ပြော  
ကြားပြီး လုပ်ငန်းလည်ပတ်ဆောင်ရွက်နေမှု  
များကို လိုက်လံကြည့်ရှုသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်  
တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် ပြင်ဦး  
လွင်မြို့ထုံးဘိုကျေးရွာရှိ ဒီဇင်ဘာနို့စားနွား  
မွေးမြူရေးခြံနှင့် နို့ထွက်ပစ္စည်းထုတ်လုပ်မှု  
လုပ်ငန်းသို့ရောက်ရှိရာ ခြံလုပ်ငန်းရှင်က  
ပြင်ဦးလွင်မြို့နယ် ထုံးဘိုကျေးရွာအုပ်စုနှင့်  
ပွေးကောက်ကျေးရွာစုအတွင်း ဒီဇင်ဘာခြံ  
နို့စားနွားမွေးမြူရေးနှင့် အပန်းဖြေစခန်း  
ဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်  
ပြရာ ပြည်ထောင်စုဝန်ကြီးက တင်ပြချက်

များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး  
ပြီး နို့စားနွားမွေးမြူထားရှိမှု၊ နို့ထွက်ပစ္စည်း  
ထုတ်လုပ်ထားရှိမှုနှင့် ခြံအတွင်းပြင်ဆင်ထား  
ရှိမှုများကို လိုက်လံကြည့်ရှုကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်  
တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် ပြင်ဦးလွင်  
နန်းမြိုင်ကော်ဖီစက်ရုံသို့ရောက်ရှိပြီး စက်ရုံ  
မှူးက စက်ရုံဆိုင်ရာအချက်အလက်များနှင့်  
ကုန်ထုတ်စက်များ၏ စက်စွမ်းအားအချက်  
အလက်များကို ရှင်းလင်းတင်ပြရာ ပြည်  
ထောင်စုဝန်ကြီးက လိုအပ်သည်များကိုဖြည့်  
စွက်မှာကြားပြီး ဂျာမနီနိုင်ငံထုတ် Probatone-  
60 Kg ကော်ဖီလှော်စက်၊ ဆွစ်ဇာလန်နိုင်ငံ  
ထုတ် ကော်ဖီကြိတ်စက်၊ ဂျပန်နိုင်ငံထုတ်  
ကော်ဖီမစ်ထုပ်ပိုးစက်တို့ဖြင့် လုပ်ငန်းဆောင်  
ရွက်နေမှုများကို လိုက်လံကြည့်ရှုကြောင်းသိ  
ရသည်။ (၆)



**စာမျက်နှာ ၁၃ မှ-**  
သည် လက်ပံတန်းမြို့ရှိ ရွှေတောင်ကျောင်းတိုက်သို့သွားရောက်၍ ဆရာတော်ဘဒ္ဒန္တ  
ကုန္တာစက္ကထံမှ စက်မှုဝန်ကြီးဌာနဝန်ထမ်းများနှင့်မိသားစုများမှလှူဒါန်းသည့် လှူဖွယ်ဝတ္ထု  
ငွေနှင့်ပစ္စည်းများကို ဆက်လက်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

ကျောစိုးမှ -

တွေ့ဆုံချိန်များတွင်လည်း ရင်းနှီးပွင့်လင်း စွာဆွေးနွေးတင်ပြပေးစေလိုကြောင်း၊ နိုင်ငံတော်အနေဖြင့် လုပ်ငန်းရှင်များ၏လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်က ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ကော်ဖီစိုက်ပျိုးထုတ်လုပ်သူများ ဖွံ့ဖြိုးတိုးတက်အောင် ပြည်နယ်အစိုးရအနေဖြင့် အစွမ်းကုန်ကူညီဖြည့်ဆည်းပေးသွားရမည်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် Coffee Neo လုပ်ငန်း၊ နောင်ခမ်းကော်ဖီလုပ်ငန်း၊ Green Gold ကော်ဖီလုပ်ငန်း၊ Indigo Mountain ကော်ဖီလုပ်ငန်းတို့မှ လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်စဉ် တွေ့ကြုံနေရသည့်အခက်အခဲများကို ရှင်းလင်းတင်ပြရာပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်တို့က ပြန်လည်ရှင်းလင်းဖြေကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားပြီး Coffee Neo

စက်ရုံအတွင်း လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်နေမှုလုပ်ငန်းစဉ် အဆင့်ဆင့်ကို လိုက်လံအားပေးကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနသို့ရောက်ရှိပြီး ဝန်ထမ်းများ၏ ရုံးလုပ်ငန်းတာဝန်များဆောင်ရွက်နေမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးကာ လုပ်ငန်းလိုအပ်ချက်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

အမှတ် (၁) သံမဏိစက်ရုံ (မြင်းခြံ) အား ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့် ကြည့်ရှုစစ်ဆေး

စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်သည် နိုဝင်ဘာလ ၁၈ ရက်နေ့နံနက်ပိုင်းတွင် အမှတ် (၁) သံမဏိစက်ရုံ (မြင်းခြံ) သို့ရောက်ရှိ၍ သံရည်ကျိုမီးဖို (Electric Arc Furnace) နှင့်သံရည်အချောသပ်မီးဖို (Ladle Refining Furnace) တို့တွင်သံရည်ကျိုလုပ်ငန်းများဆောင်ရွက်နေမှု၊ စဉ်ဆက်မပြတ်သံရည်များသွန်းလောင်းနေမှု၊ သံမဏိလေးထောင့်တုံးများ

ထွက်ရှိနေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။ (ပုံ)

ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက သံရည်ကျိုလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည့်စက်အရန်ပစ္စည်းများ ကြိုတင်ဖြည့်ဆည်းဆောင်ရွက်ထားရှိရန်နှင့် စက်ပစ္စည်းကိရိယာများ ပုံမှန်ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို အစီအမံများရေးဆွဲထားသည့်အတိုင်း

စနစ်တကျလိုက်နာဆောင်ရွက်ရန်၊ ထုတ်ကုန်ပစ္စည်းများ၏ အရည်အသွေးကောင်းမွန်စေရေးအတွက် ကုန်ထုတ်လုပ်မှုလုပ်ငန်းများဆောင်ရွက်ရန် ဝန်ထမ်းများ၏စွမ်းဆောင်ရည်များ တိုးတက်မြှင့်မားအောင် လေ့ကျင့်သင်ကြားပေးရန်၊ စက်မှုကဏ္ဍ၊ တည်ဆောက်ရေးလုပ်ငန်းများအတွက် လိုအပ်သောသံမဏိများကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်ရန်၊ Phase-2,2A တို့၏စီမံကိန်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် စက်တပ်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်မည့်အစီအမံများကို ကြိုတင်ပြုစုထားရှိရန်၊ စက်ရုံမှ ထုတ်လုပ်သော သံမဏိလေးထောင့်တုံးများ၏ အရည်အသွေးများ တစ်သမတ်တည်းဖြစ်စေရေးအတွက် အရည်အသွေးစစ်ဆေးရေးလုပ်ငန်းများကို စနစ်တကျဆောင်ရွက်ရန်နှင့် အရည်အသွေးစီမံခန့်ခွဲမှုစနစ်ထူထောင်ထားရှိရန်၊ စက်ရုံရှိစက်ပစ္စည်းများ၊ ဝန်ထမ်း၊ စာရွက်စာတမ်း၊ သတင်းအချက်အလက်တို့၏ လုံခြုံရေးကို အထူးအလေးထားဆောင်ရွက်ရန် မှာကြားခဲ့ကြောင်းသိရသည်။

သတင်းစဉ်



**ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ကော်ဖီစိုက်ပျိုးထုတ်လုပ်သည့် လုပ်ငန်းရှင်များ၊ တောင်သူများနှင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းတွေ့ဆုံ**



**ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ကော်ဖီစိုက်ပျိုးထုတ်လုပ်သည့်လုပ်ငန်းရှင်များ၊ တောင်သူများနှင့်တွေ့ဆုံစဉ်။**

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ဒီဇင်ဘာလ ၁၈ ရက်နေ့ ညနေပိုင်းက ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့ရှိ အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) သို့ရောက်ရှိပြီး အစည်းအဝေးခန်းမ၌ သီးခြားလွတ်လပ် သောပညာရှင်အဖွဲ့နှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် စက်မှုဝန်ကြီးဌာနမှဆောင် ရွက်လျက်ရှိသော စီမံကိန်းနှစ်ခုဖြစ်သည့် အမှတ် (၁) သံမဏိစက်ရုံ (မြင်းခြံ)နှင့်အ မှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) စီမံကိန်း တို့နှင့်စပ်လျဉ်း၍ ဘဏ္ဍာငွေကြေးသုံးစွဲရာ၌ မှန်ကန်မှုရှိစေရေး၊ စက်ရုံ၏နည်းပညာပိုင်း ဆိုင်ရာ အချက်အလက်များ၊ လိုအပ်ချက် များကို စနစ်တကျစိစစ်ပေးနိုင်ရေး၊ ရွှေ့ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းကိစ္စရပ် များအပေါ် လိုအပ်ချက်များကိုစိစစ်၍ပံ့ပိုး ကူညီပေးရေး၊ စက်ရုံရှိစက်ပစ္စည်းကိရိယာ များအား စက်ရုံရှိဝန်ထမ်းများ၊ ပြည်တွင်း ပညာရှင်များစုပေါင်း၍ ပြင်ဆင်ထားရှိမှု အခြေအနေများကို ပြည်ပကျွမ်းကျင်ပညာ ရှင်များအဖွဲ့မှ လာရောက်စစ်ဆေးခဲ့မှုနှင့် ပတ်သက်၍ အကြံပြုပေးနိုင်ရေးစသည့်ကိစ္စ ရပ်များကို ဆွေးနွေးညှိနှိုင်းကြသည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ

ကော်ဖီစိုက်ပျိုးထုတ်လုပ်သည့်လုပ်ငန်းရှင် များ၊ တောင်သူများနှင့်တွေ့ဆုံအခမ်းအ နားကို ဒီဇင်ဘာလ ၁၉ ရက်နေ့ နံနက်ပိုင်း တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) ဟိုပုံးမြို့ရှိ Coffee Neoစက်ရုံ၌ကျင်းပရာ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာချာလီသန်း၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် စီးပွားရေးရာ ဝန်ကြီး ဦးခွန်သိမ်းမောင်၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့

ဥက္ကဋ္ဌ ဦးခွန်ရဲထွေး၊ ပြည်နယ်အဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများနှင့် စက်မှုဝန်ကြီးဌာန မှတာဝန်ရှိသူများ တက်ရောက်သည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးကကော်ဖီ စိုက်ပျိုးထုတ်လုပ်သည့် လုပ်ငန်းရှင်များအ နေဖြင့် မိမိတို့၏လုပ်ငန်းများဆောင်ရွက် ရာတွင် ကြုံတွေ့ရသည့်အခက်အခဲများကို အသင်းအဖွဲ့များမှတစ်ဆင့် တင်ပြဆောင် ရွက်နိုင်သလို တာဝန်ရှိသူများလာရောက်

**စာမျက်နှာ ၁၅ သို့-**



**ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း Coffee Neo စက်ရုံအတွင်း လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်နေမှု လုပ်ငန်းစဉ်အဆင့်ဆင့်ကို လိုက်လံအားပေးကြည့်ရှုစစ်ဆေးစဉ်။**